

ပတခ(အထခ)-၀၅-၀၃

အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၁နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၄၆၊ နည်းဥပဒေခွဲ (ဃ) အရ အခွန်ခန့်မှန်းပြီးကြောင်း တင်ပြလွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

၁။ အမှတ်-----၊ -----လမ်း၊ -----ရပ်ကွက်၊ -----မြို့/ မြို့နယ်ရှိ

-----လုပ်ငန်း/ အဖွဲ့အစည်း/ အသင်း/ ကုမ္ပဏီ/ အစုစပ်လုပ်ငန်း၊

လုပ်ငန်းမှတ်ပုံတင်လက်မှတ်/အခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN)-----မှ-----ခုနှစ်၊ -----လ/

သုံးလပတ်/နှစ်အတွင်း ရောင်းချခဲ့သော အထူးကုန်စည်ရောင်းရငွေပေါင်း ကျပ် ----- အပေါ်

အထူးကုန်စည်ခွန် ကျပ် ----- ကျသင့်ပါသည်။

၂။ ဖော်ပြပါကာလအတွင်းရောင်းချခဲ့သော အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူထံမှ ဝယ်ယူစဉ်/ ပြည်တွင်းသို့တင်သွင်းစဉ်က

အထူးကုန်စည်တန်ဖိုးမှာ ကျပ် ----- ဖြစ်ပါသဖြင့် ယင်းတန်ဖိုးအပေါ် ပေးဆောင်ခဲ့

ရပြီးဖြစ်သည့် အထူးကုန်စည်ခွန်ကို ကျောဘက်တွင်ဖော်ပြပါရှိသည့်အတိုင်း တွက်ချက်ရရှိသည့်အခွန်ပမာဏမှ ခန့်မှန်း၍ ကျန်အခွန်ငွေ

ကျပ် -----ကို -----ဘဏ်၊ -----သို့

ချလန်အမှတ် -----ဖြင့်-----နေ့တွင် ပေးသွင်းခဲ့ပြီးဖြစ်ပါသည်။

၃။ ပျက်စီးသွားသည့်အထူးကုန်စည်များနှင့် ရောင်းချခြင်းမပြုရသေးသည့်အထူးကုန်စည်များ၊ ပုံသေပိုင်ပစ္စည်း သို့မဟုတ် မ-တည်

အပိုင်ပစ္စည်းများအတွက် ပေးသွင်းခဲ့ရသည့်အခွန်ပမာဏကို ခန့်မှန်းထားခြင်းမရှိဘဲ ရောင်းချပြီးသည့်အထူးကုန်စည်အတွက်သာ ခန့်မှန်းထား

ပါသည်။ လက်ကျန်အထူးကုန်စည်အတွက် ခန့်မှန်းရန်ကျန်ရှိသေးသည့် ဖော်ပြပါအခွန်ပမာဏကို ကုန်စည်ရောင်းချရရှိချိန်တွင် ဆက်လက်

ခန့်မှန်းသွားမည်ဖြစ်ပါသည်။

၄။ အထူးကုန်စည်ကို ပြည်တွင်း၌ဝယ်ယူစဉ်/ ပြည်တွင်းသို့ဝယ်ယူတင်သွင်းစဉ်က ပြုစုထားသည့်သက်သေခံလက်မှတ်

ပတခ(အထခ) - ၀၅- ၀၁/ ပတခ(အထခ)- ၀၅- ၀၂ ()စောင်ကို ပူးတွဲတင်ပြပါသည်/ တင်ပြထားပြီးဖြစ်ပါသည်။



လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ပြည်တွင်း၌ ထုတ်လုပ်သူထံမှ ဝယ်ယူစဉ်/ ပြည်တွင်းသို့ ဝယ်ယူတင်သွင်းစဉ်က ကုန်စည်အပေါ်
အထူးကုန်စည်ခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း

အထူးကုန်စည် ဝယ်ယူခဲ့မှုအတွက် ခုနှိမ်ရန်

အကြောင်းအရာ	ရေ တွက် ပုံ	အရေ အတွက်	သွင်းကုန် တန်ဖိုး (နိုင်ငံခြားငွေ)	အခွန်မပါ ကုန်တန်ဖိုး (ကျပ်)	ပေးသွင်းခဲ့ ရသည့် အခွန်ပေါင်း (ကျပ်)	မှတ်ချက်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)
စာရင်းဖွင့် ကုန်လက်ကျန်						
(ပေါင်း)နှစ်အတွင်းကုန်အဝယ်						
စုစုပေါင်း						
ရောင်းချပြီးသည့်အထူးကုန်စည်						
စုစုပေါင်း						
ပျက်စီးအထူးကုန်စည်						
ကုန်လက်ကျန်						

အထက်တွင် ဖော်ပြထားသော အချက်အလက်များသည် ကျွန်ုပ်တို့ကြည်သိရှိသမျှ မှန်ကန်ကြောင်းဝန်ခံပါသည်။



လက်မှတ်-----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

- ရှင်းလင်းချက်။
- (၁) ခုနှိမ်ရာတွင်ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်က ပိုမိုသည့်ကိစ္စ၌ ခုနှိမ်ရန်ပိုနေသည့်အထူးကုန်စည်ခွန်ကို လုပ်ငန်း၏အသုံးစရိတ်အဖြစ် ဝင်ငွေခွန်တွက်ချက်ရာတွင် ခွင့်ပြုနုတ်ပယ်ပေးမည်။
 - (၂) လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အောက်ပါကိစ္စရပ်များတွင် အခွန်ခုနှိမ်ခွင့်မရှိစေရ-
 - (က) ပြည်တွင်းထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသည့် သို့မဟုတ် ပြည်တွင်းသို့ ကိုယ်တိုင် တင်သွင်း ထားသည့်အထူးကုန်စည်များအပေါ်တွင် အထူးကုန်စည်ခွန်နည်းဥပဒေများအရ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊ (နည်းဥပဒေ- ၄၇)
 - (ခ) ပြည်တွင်းထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူသည့်ကိစ္စတွင် ကျသင့်အထူးကုန်စည်ခွန်ကို ထုတ်လုပ်ရောင်းချသူက ပေးဆောင်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိရခြင်း၊ (နည်းဥပဒေ-၄၇)
 - (ဂ) လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်း (သို့) မ-တည်ပိုင်ပစ္စည်းများအတွက် ပေးဆောင်ခဲ့သည့် အထူးကုန်စည် ခွန်။ (နည်းဥပဒေ ၄၆(ဃ)(၅))

- (၃) ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လုပ်ငန်းသဘောသဘာဝအရ လေလွင့်လျော့နည်းသွားသည့် ကုန်စည်များ သို့မဟုတ် လုပ်ငန်းလည်ပတ်ရန် အသုံးပြုလိုက်ရသည့် ကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှိမ်ခွင့်ရှိရမည်။
(ညွှန်ကြားလွှာအမှတ် -၂၅/၂၀၁၉)